

# Hos

## Chapter 13

Burmese Interlinear

Reference: Burmese Judson Bible (1835)

ၵၵၵၵၵၵ -၌-ကူသရလေ <a href="#">H3478</a>	ၵၵၵ သူ <a href="#">H1931</a>	ၵၵၵၵ ချီးမြင့်-ခံရ-လခေါ် <a href="#">H5375</a>	ၵၵၵၵ တုန်လှုပ်ခြင်း <a href="#">H7578</a>	ၵၵၵၵၵၵ ဖေရိမ် <a href="#">H0669</a>	ၵၵၵၵ -ကဲ့သို့-ပခြ-သခါအခါ <a href="#">H1696</a>	1
			ၵၵၵၵၵၵ -နှင့်-သခေါ်-လခေါ် <a href="#">H4191</a>	ၵၵၵၵၵၵ -၌-ဗာလ 	ၵၵၵၵၵၵ -နှင့်-အပဖြိုခို-လခေါ် <a href="#">H0816</a>	

ဖေရိမ်သည် နှုတ်မကြံသခါအခါ သူတပါး ကြောက်လန့်တတ်၏။ သူသည် ကူသရလေအမျိုး၌ မမြင့် မကြံ၏။ နောက်တဖန် ဗာလဘုရားအားဖဖြို ပဖြိုမှား သခါကဖြင့် သခါ၏။

ၵၵၵၵၵၵ သွန်းလောင်း-ရုပ်တု 	ၵၵၵၵၵၵ သူတို့-အဘို့ 	ၵၵၵၵၵၵ -နှင့်-ပပြုကပြလခေါ် 	ၵၵၵၵၵၵ -သို့-အပဖြိုပပြုကပြခြင်း <a href="#">H2398</a>	ၵၵၵၵၵၵ ဆက်၍ <a href="#">H3254</a>	ၵၵၵၵၵၵ -နှင့်-ယခု <a href="#">H6258</a>	2
----------------------------------	----------------------------	-----------------------------------	---	---	---	---

ၵၵၵၵ သူတို့ <a href="#">H1992</a>	ၵၵၵၵ သူတို့-ကို 	ၵၵၵၵ အလုံးစုံ <a href="#">H3605</a>	ၵၵၵၵၵၵ -၏-လက်သမား-တို့ <a href="#">H2796</a>	ၵၵၵၵၵၵ လက်ရာ <a href="#">H4639</a>	ၵၵၵၵၵၵ ရုပ်တုတို့ <a href="#">H6091</a>	ၵၵၵၵၵၵ သူတို့-၏-ဉာဏ်-အတိုင်း <a href="#">H8394</a>	ၵၵၵၵၵၵ သူတို့-၏-ငွေ-မှ <a href="#">H3701</a>
			ၵၵၵၵၵၵ နမ်း-ကပြ၏ 	ၵၵၵၵၵၵ နွား-ကလေး-တို့-ကို <a href="#">H5695</a>	ၵၵၵၵ လူ <a href="#">H0120</a>	ၵၵၵၵၵၵ ယဇ်ပူဇော်-သခါ-လူတို့ <a href="#">H2076</a>	ၵၵၵၵၵၵ ဆို-ကပြ၏ <a href="#">H0559</a>

ယခုမှာ အထပ်ထပ်ပဖြိုမှား၍ ကိုယ်ဉာဏ်ပညာ အားဖဖြို အရည်သွန်းသခါ ငွေရုပ်တု၊ ဆရာသမား လုပ်တတ်သခါ ရုပ်တုဆင်းတုများကို ကိုယ့်အဘို့ လုပ်ကပြ၏။ လုပ်ပီမြို့ ယဇ်ပူဇော်သခါသည် နွားသငယ်ကို နမ်းစဟေ့ ဆိုတတ်ကပြ၏။

ၵၵၵၵၵၵ စခစခ <a href="#">H7925</a>	ၵၵၵၵၵၵ -နှင့်-ကဲ့သို့-ထိုနှင့် <a href="#">H2919</a>	ၵၵၵၵၵၵ -၏-နံနက် <a href="#">H1242</a>	ၵၵၵၵၵၵ -ကဲ့သို့-တိမ်- <a href="#">H6051</a>	ၵၵၵၵၵၵ ဖဖြို-ကပြလိမ့်မည် <a href="#">H1961</a>	ၵၵၵၵၵၵ ထိုကဖြင့် 	3
---	--	---	---	--	-------------------------	---

ၵၵၵၵၵၵ -နှင့်-ကဲ့သို့-မီးခိုး <a href="#">H6227</a>	ၵၵၵၵၵၵ -မှ-ကောက်နယ်-တလင်း <a href="#">H1637</a>	ၵၵၵၵၵၵ လွင့်-ပါး-သွား-သခါ <a href="#">H5590</a>	ၵၵၵၵၵၵ -ကဲ့သို့-ဖွဲ <a href="#">H4671</a>	ၵၵၵၵၵၵ ကွယ်ပျောက်-သွား-သခါ <a href="#">H1980</a>
				ၵၵၵၵၵၵ -မှ-ပပြောင်းပခါက် <a href="#">H0699</a>

ထိုကဖြင့်၊ သူတို့သည် နံနက်မိုးတိမ်ကဲ့သို့၎င်း၊ စခစခကွယ်ပျောက်တတ်သခါ နှင်းကဲ့သို့၎င်း၊ ကောက်နယ်တလင်းမှ လဘွေတိုက်သွားသခါ ဖွဲကဲ့သို့ ၎င်း၊ မီးဖိုထဲကထွက်သခါ မီးခိုးကဲ့သို့၎င်း ဖဖြိုရကပြလိမ့် မည်။

ၵၵၵၵ မ- <a href="#">H3808</a>	ၵၵၵၵၵၵ ငါ-မှတပါး <a href="#">H2108</a>	ၵၵၵၵၵၵ -နှင့်-ဘုရားသခင် <a href="#">H0430</a>	ၵၵၵၵၵၵ မိဇရိမ် <a href="#">H4714</a>	ၵၵၵၵၵၵ -မှ-ပပြင် <a href="#">H0776</a>	ၵၵၵၵၵၵ သင်-၏-ဘုရားသခင် <a href="#">H0430</a>	ၵၵၵၵၵၵ ထာဝရဘုရား <a href="#">H3068</a>	ၵၵၵၵၵၵ -နှင့်-ငါ <a href="#">H0595</a>	4
			ၵၵၵၵၵၵ ငါ-မှတပါး <a href="#">H1115</a>	ၵၵၵၵၵၵ မရှိ <a href="#">H0369</a>	ၵၵၵၵၵၵ -နှင့်-ကယ်တင်-သခါ-သခင် <a href="#">H3467</a>		ၵၵၵၵၵၵ သိ-ရ <a href="#">H3045</a>	

သို့ရာတွင်၊ ငါထာဝရဘုရားသည် သင့်ကို အံ့ဂုတုတုပဋိမှ ကယ်နှုတ်သော သင်၏ဘုရားသခင် ဖြစ်၏။ ငါမှတစ်ပါး အခြားသော ဘုရားသခင်ကို သင်မသိ ပီပြင်၊ ငါမှတစ်ပါး ကယ်တင်နိုင်သော သခင်မရှိ။

: תּוֹבָאֲלָתָהּ      אֲרָאָה      אֲבָרָה      אֲבָרָה      אֲנִי      5  
-၏-သောက-တရား      -၌-ပဋိ      -၌-တစ်      သိ-ပီပြင်-သင့်-ကို      ငါ  
[H8514](#)      [H0776](#)      [H3045](#)      [H0589](#)

အလွန်သွေးခဲခြက်သော အရပ်တည်းဟူသော တစ်ဦးပင် သင့်ကို ငါသိပီပြင်ကျက်စားရာအရပ်၌ ဝေငြာ စွာ စားရက၏။

-לָע      עָבָד      אֲרָה      אֲבָרָה      אֲבָרָה      6  
-အပေါ်-      သူတို့-၏-နည်း      -နှင့်-မငြိ-လစေ      ဝ-ပီပြင်      -နှင့်-ဝ-ကပြလစေ      သူတို့-၏-ကျက်စားရာ-အတိုင်း  
[H7789](#)      [H1870](#)      [H5246](#)      [H7646](#)      [H7646](#)      [H4830](#)  
: אֲבָרָה      אֲנִי  
မင်း-ကပြလစေ-ငါ-ကို      ထိုကခြင်း  
[H7911](#)

ဝသောအခါ ဝါကငြိုးသော စိတ်ရှိ၍ ငါ့ကို မနေ လျော့က၏။

: אֲבָרָה      אֲבָרָה      -לָע      אֲבָרָה      אֲבָרָה      7  
-၏-အာရှ      လမ်း      -အပေါ်-      -ကဲ့သို့-ကျား-သစ်      ခြေသွေး      -ကဲ့သို့-      သူတို့-ကို      -နှင့်-မငြိ-လစေ  
[H7789](#)      [H1870](#)      [H5246](#)      [H7826](#)      [H3644](#)      [H1961](#)

ထိုကခြင်း၊ သူတို့၌ ငါသည် ခြေသွေးကဲ့သို့ ဖြစ် မည်။ လမ်းနားမှာ ချောင်းသော ကျားသစ်ကဲ့သို့ သူတို့ကို ချောင်းမခြင်းမည်။

אֲבָרָה      אֲבָרָה      אֲבָרָה      אֲבָרָה      אֲבָרָה      8  
အကာအကွယ်      -နှင့်-ဆုတ်ဖတ်-မည်      -၏-သားဆုံးရှုံး-သော      -ကဲ့သို့-ဝက်ဝံ      တွေ-မည်-သူတို့-ကို  
[H5458](#)      [H7167](#)      [H7909](#)      [H1677](#)      [H6298](#)  
אֲבָרָה      אֲבָרָה      אֲבָרָה      אֲבָרָה      אֲבָרָה      אֲבָרָה  
-ထို-လယ်-ပင်      သားရဲ      -ကဲ့သို့-ခြေသွေး-မ      -ထိုအရပ်-၌      -နှင့်-စား-မည်-သူတို့-ကို      -၏-သူတို့-၏-နည်း  
[H8033](#)      [H0398](#)  
: אֲבָרָה      אֲבָרָה  
ဆုတ်ဖတ်-မည်-သူတို့-ကို  
[H1234](#)

သားပျောက်သော ဝံမကဲ့သို့ သူတို့ကို ငါဆီးကျိတ်၍၊ သူတို့နည်း၌ ဖုံးသော အမြင့်ကို ဆုတ်ဖဲ့မည်။ ခြေသွေး မင်းကဲ့သို့ တွေ့သောအရပ်၌ပင် ငါကိုက်စားမည်။ တစ် သားရဲဖြစ်၍ အပိုင်းပိုင်းဆွဲဖတ်မည်။

: אֲבָרָה      אֲבָרָה      אֲבָרָה      9  
-၌-သင်-၏-ကူညီမှု      -၌-ငါ      အကခြင်း-မူကား-      ကူသရလေ      ပျက်စီး-လစေ-သင်  
[H5828](#)      [H3478](#)      [H7843](#)

အို ကူသရလေ၊ သင့်ကို ကယ်တင်နိုင်သော အရှင် ငါ့ကို သင်သည် ဆန့်ကျင်ဘက်ပဋိကောကခြင်း အကျိုးနည်းရှိ၏။

אֲבָרָה      אֲבָרָה      אֲבָרָה      אֲבָרָה      אֲבָרָה      10  
သင်-၏-မိငြိ      -၌-အလုံးစုံ-      -နှင့်-ကယ်တင်-ပါစေ-သင့်-ကို      ယခု-ကား      သင်-၏-ရှင်ဘုရင်      ဖြစ်-မည်  
[H3605](#)      [H3467](#)      [H0645](#)      [H4428](#)      [H0165](#)  
: אֲבָרָה      אֲבָרָה      אֲבָרָה      אֲבָרָה      אֲבָרָה      אֲבָרָה  
-နှင့်-မင်းသားတို့      ရှင်ဘုရင်      ငါ့-ကို      ပေး-ပါ-      ဆို-လစေ-သင်      အကခြင်း-မူကား      -နှင့်-သင်-၏-တရားသူကြီးကို  
[H8269](#)      [H4428](#)      [H5414](#)      [H0559](#)      [H8199](#)

သင်၏ ရှင်ဘုရင်သည် အဘယ်မှာ ရှိသနည်း။ သင့်နာမည်ရှိသမျှတို့၌ ကယ်တင်ပါစေသော။ သင်၏ တရားသူကြီးတို့သည် အဘယ်မှာ ရှိကပြသနည်း။



လုယူ လိမ့်မည်။

ဘုရား

-၌-ထား-ဖြင့်  
[H2719](#)

ဘုရား

-၌-သူမ-၏-ဘုရားသခင်  
[H0430](#)

ပုဂံ

ပုန်ကန်-ပီ  
[H4784](#)

ဘု

အကကြောင်း-မူကား

ရှုမာရီ

[H8111](#)

အပဖြ-

အပဖြ-ခံ-ရ-မည်  
[H0816](#)

ခွဲ-ခံ-ရ-မည်

[H1234](#)

ရှင်-သူ-၏-ကိုယ်ဝန်ဆောင်-တို့

-နှင့်-သူ-၏-ကိုယ်ဝန်ဆောင်-တို့

ရှက်ချိုး-ခံ-ရ-မည်

[H7376](#)

သူတို့-၏-ငယ်သူငယ်-တို့

[H5768](#)

လဲ-ကျ-ကပြလိမ့်မည်

[H5307](#)

၁

—

ရှုမာရီမြို့သည် မိမိဘုရားသခင်ကို ပုန်ကန်သောကကြောင့် ပျက်စီးလိမ့်မည်။ မှီဘားတို့သည် ထားဖြင့် လဲ၍ သကေပြီမိမ့်မည်။ သူငယ်တို့သည် မပြုပရိမှာ ဆောင့်ဖွပ်ခင်းကို၎င်း၊ ကိုယ်ဝန်ဆောင်သမားမိန်းမတို့ သည် ဝမ်းခွဲခင်းကို၎င်း ခံရကပြီမိမ့်မည်။